



ဒို့တွေအတူ ပြည့်စုံကြွယ်ဝကြမယ်။

ဒီနေ့သီးသန့်ဖယ်ထားတဲ့ငွေဟာ အနာဂတ်မှာအိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့စိတ်ကြိုက်သုံးနိုင်တဲ့ငွေဖြစ်ပါတယ်။

PRUSaverက ဘဝမှာ မမျှော်လင့်တာတွေဖြစ်ခဲ့လို့ အရေးပေါ်ငွေလိုရင် သင့်မိသားစုအတွက် ငွေရေးကြေးရေးစိတ်ချရစေရတဲ့ အသက်အာမခံ အကျိုးအမြတ်ခံစားခွင့်ကိုရရှိစေလို့ အနာဂတ်အတွက် ငွေစုဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ နောက်ပြီး PRUSaverနဲ့ ပုံမှန် ငွေစုရင် အာမခံပေါ်လစီ သက်တမ်းပြည့်တဲ့အခါ ငွေကြေးအကျိုးအမြတ်ကို ရရှိစေပါတယ်။ ဒီငွေဟာ အနာဂတ်အတွက် အိမ်ဝယ်ဖို့၊ အပန်းဖြေအနားယူဖို့၊ စီးပွားရေးလုပ်ဖို့ ဒါမှမဟုတ် ကိုယ့်ကလေး ပညာရေးတို့အတွက် အသုံးပြုနိုင်ပါတယ်။



ငွေစုခြင်းက လွယ်ကူသက်သာစေပါတယ်။

နောက်လာမယ့် ၅ နှစ်၊ ၇ နှစ် (သို့) ၁၀ နှစ် မှာ လိုအပ်တဲ့ အသုံးစားရိတ် ကြီးကြီးမားမားအတွက် စုဆောင်း ထားလိုက်ပါ။ ပုံသေပမာဏသတ်မှတ်ပြီး PRUSaver နဲ့ ပုံမှန်စုဆောင်းရင် သက်တမ်းပြည့်တဲ့အခါ အာမခံ ပေါ်လစီပမာဏအတိုင်း အပြည့်အဝ ရယူနိုင်ပါပြီ။ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ပုံမှန်ငွေစုဆောင်းမှုပုံစံကို အရောင်းကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးလိုက်ပါ။



အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ငွေစုကြဖို့။

အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အသက်အရွယ်မရွေး ငွေစုလို့ရပါတယ်။ အသက် (၁၀) နှစ် မှ (၆၀) နှစ် အသက်အပိုင်းအခြားရှိသူများဟာ PRUSaver အာမခံနဲ့ ကျပ်ငွေ (၁၀) သိန်း မှ သိန်း (၅၀၀) အထိ ငွေစုနိုင်ပါတယ်။ မိဘတွေက ကလေးတွေ အသက် (၁၀) နှစ်မှစပြီး PRUSaver နဲ့ ငွေစုပေးနိုင်လို့ နောင် ရေးအတွက် ငွေစုခြင်းရဲ့ တန်ဖိုးကိုလည်း ကလေးတွေ သဘောပေါက်အောင် ညွှန်ပြပေးနိုင်တာပေါ့။



အရေးတကြီးငွေလိုအပ်တဲ့အခါ


ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူး။ မျှော်လင့်မထားတာတွေဖြစ်လာလို့ အသက်ဆုံးရှုံးသွားခဲ့ရင် အကျိုးဆက်ခံခွင့်ရှိသူ / များက ဝယ်ယူထားတဲ့ အာမခံပေါ်လစီငွေပမာဏအတိုင်း အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ ဒီ အာမခံပေါ်လစီက လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်းကြောင့် ကုန်ကျစားရိတ် (သို့) ဆေး ကုသမှုခံယူဖို့လိုအပ်လာရင် ငွေကြေးအကာအကွယ်အဖြစ် ထောက်ပံ့ပေးနိုင်ပါတယ်။



PRUSaver ပေါ်လစီနမူနာ(ဥပမာ)ပုံစံ

အနာဂတ်ခိုင်မာဖို့ ငွေစုစို့။

- | | |
|---|------------------|
| \$ အာမခံထားငွေ | - ၅,၀၀၀,၀၀၀ ကျပ် |
| \$ ပေါ်လစီသက်တမ်း | - ၅ နှစ် |
| \$ နှစ်စဉ်ပရီမီယံကြေး | - ၉၅၄,၀၀၀ ကျပ် |
| \$ နှစ်စေ့ (သက်တမ်းပြည့်)အကျိုးခံစားခွင့် | - ပေါ်လစီသက်တမ်း |
- ကုန်ဆုံးချိန်တွင် အာမခံ
ထားငွေ၏ ၁၀၀% ရရှိမည်။



ပေါ်လစီသက်တမ်းကုန်ဆုံးချိန်တွင် အာမခံထားငွေ၏ ၁၀၀% ရရှိမည်။



မျှော်လင့်မထားသောဖြစ်ရပ်များ ဖြစ်ပေါ်လာလျှင် ရရှိမယ့် ငွေကြေးအကာအကွယ်

- \$ အာမခံထားငွေ - ၅,၀၀၀,၀၀၀ ကျပ်
- \$ ပေါ်လစီသက်တမ်း - ၅ နှစ်
- \$ နှစ်စဉ် ပရီမီယံကြေး - ၉၅၄,၀၀၀ ကျပ်

ဖြစ်စဉ် ဥပမာ - အာမခံထားသူဟာ ပေါ်လစီ၏ (၃) နှစ်မြောက်တွင် အသက်သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် PRUSaver ပေါ်လစီအရ အသက်အာမခံထားသူရဲ့အကျိုးဆက်ခံခွင့်ရှိသူ / များက အသက်သေဆုံးခြင်း အကျိုးခံစားခွင့်ဖြစ်တဲ့ အာမခံထားငွေရဲ့ ၁၀၀% ကို ရရှိမှာဖြစ်ပါတယ်။ သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ကို ထုတ်ပေးပြီးရင်တော့ ပေါ်လစီ ပျက်ပြယ်(ပြီးဆုံး) သွားမှာဖြစ်ပါတယ်။





အာမခံမဝယ်ခင် သိထားသင့်တဲ့အချက်များ



ခြွင်းချက်များ - သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် (သို့) လုံးဝနှင့် ထာဝစဉ် မသန်စွမ်းခြင်း အကျိုးခံစားခွင့်ကို အပြည့်အဝမထုတ်ပေးနိုင်တဲ့ အချက်တွေရှိပါတယ်။ တကယ်လို့ အာမခံထားသူဟာ မိမိကိုယ်ကို သတ်သေခြင်း နဲ့ (သို့) ဝယ်ယူတဲ့အချိန်မှာလိုအပ်တဲ့အချက်အလက်များကို ထိမ်ချန်ဖော်ပြထားရင် အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် မရရှိနိုင်ပါ။ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ အခြားအကြောင်းအရာများ ကြောင့်ဖြစ်ပါကလည်း လုံးဝနှင့် ထာဝစဉ် မသန်စွမ်းအတွက် အကျိုးခံစားခွင့်ကို ထုတ်ယူခွင့်ပေးမှာ မဟုတ်ပါ။ ပိုမိုသိရှိ နားလည်စေဖို့ အသေးစိတ်အချက်အလက်တွေကို အာမခံစာချုပ်တွင် ကြည့်ရှုနိုင်ပါတယ်။



ဝယ်ယူလိုသော အာမခံထားငွေ၊ အသက် နဲ့ အလုပ်အကိုင်ပေါ်မူတည်ပြီး အာမခံထားသူအနေနဲ့ PRUSaver ပေါ်လစီ မဝယ်ယူခင် ကျန်းမာရေးအတွက်ဆေးစစ်ခြင်း နဲ့ လက်ရှိ ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ ဖော်ပြချက်တို့ လိုအပ်နိုင်ပါတယ်။



ပရူဒန်ရှယ် အာမခံမှာ အသက်အာမခံထားသူ ပေးပို့ထားတဲ့ ဆေးစစ်ထားသောအချက်အလက်များနဲ့ (သို့) ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ အချက်အလက်များမှန်ကန်မှုမရှိရင် ပေါ်လစီရဲ့အာမခံအကာအကွယ် (အာမခံ ပေါ်လစီ) ကို ရပ်ဆိုင်းပစ်နိုင်ပါတယ်။



PRUSaverအာမခံဝန်ဆောင်မှုကို ဝယ်ယူပြီး ဆက်လက်မလိုချင်တော့ရင် အမ်းငွေရသင့်တန်ဖိုးအဖြစ် ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် အမ်းငွေရသင့်တန်ဖိုးပမာဏဟာ ပေးသွင်းထားခဲ့တဲ့ ပရီမီယံပမာဏထက် လျော့နည်းမှာဖြစ်ပြီး တစ်နည်းအားဖြင့် နှစ်နာမူများရှိနိုင်ပါတယ်။




အာမခံရဲ့တန်ဖိုးအပြည့်အဝကို ခံစားနိုင်ဖို့ အသက်(၅၆)နှစ်နဲ့အထက် ရှိသူများဟာ အာမခံရဲ့ပရီမီယံကြေးများကို အခွန်ကင်းလွတ်ခွင့်အဖြစ် လျှောက်ထားနိုင်ပါတယ်။ မလျှောက်ထားဖြစ်ရင် နှစ်စဉ် (သက်တမ်းပြည့်) တန်ဖိုးထက်ပိုပြီး ပေးသွင်းရနိုင်ပါတယ်။



အခွန်ကင်းလွတ်ခွင့် ရှိသော ပရီမီယံကြေးများ

PRUSaverရဲ့ပရီမီယံကြေးများဟာ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။ အခွန်ကင်းလွတ်ခွင့်ကြောင့် နှစ်စဉ်ဝင်ငွေခွန် ကိုပါလျော့ပေါ့စေနိုင်လို့ ပေါ်လစီအတွက် ပေးသွင်းရတဲ့ ပရီမီယံကြေးကို သက်သာသွားစေပါတယ်။

PRUTax Calculator ဟာ PRUSaver မှာ ပေးသွင်းရမယ့် ပရီမီယံကြေးကို အခွန်ဘယ်လောက် သက်သာ စေနိုင်တယ်ဆိုတာကို ခန့်မှန်း(တွက်ချက်)ပေးနိုင်ပါတယ်။ အခွန် ကျွမ်းကျင်သူများနဲ့ ဆက်သွယ်ပြီး အခွန်သက်သာကင်း လွတ်ခွင့် အကြံဉာဏ်များကို တစ်ဦးချင်း အခြေအနေပေါ်မူတည်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။



ဘဝရဲ့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အချိန်လေးတွေကို
ခံစားရအောင် ငွေကြေးစီမံစုဆောင်းဖို့ ပထမဆုံးခြေလှမ်းကို အခုပဲ စတင်လိုက်ပါ။



Prudential Myanmar Life Insurance Limited

#15-01, 15th Floor, Sule Square, 221 Sule Pagoda Road,
Kyauktada Township, Yangon, Myanmar

Customer Service Hotline: 09 770 110010

www.prudential.com.mm

www.facebook.com/prudentialmyanmarlifeinsurance